

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  
 (စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ)

စာအမှတ်၊ စသရ (ဗဟို) / ၂၀၁၄-၂၀၁၅ ( ၁၀၁၆ )  
 ရက်စွဲ ၊ ၂၀၁၄ ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်


သို့

- စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
- ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး
- ကယားပြည်နယ်အစိုးရအဖွဲ့ရုံး
- ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး
- ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး
- မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး
- ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး
- ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

အကြောင်းအရာ။ လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁။ စားသုံးသူအကာ အကွယ် ပေးရေးဥပဒေ ပုဒ်မ ၁၆ အရ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာကိစ္စများ ဖြေရှင်း နိုင်ရေးအတွက် ဗဟိုကော်မတီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့များကို စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာ အမှတ် ၁ / ၂၀၁၄ ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ဖွဲ့စည်းခဲ့ပါသည်။

၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များ အပိုဒ် ၃ (ဆ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များလက်အောက်တွင် စားသုံးသူတိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို နောက်ဆက်တွဲ (က) ဖြင့် လည်းကောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်း တာဝန်များကို နောက်ဆက်တွဲ (ခ) ဖြင့်လည်းကောင်း ဖွဲ့စည်းဆောင်ရွက်သွားရန် အကြောင်းကြား အပ်ပါသည်။



ဥက္ကဋ္ဌ (ကိုယ်စား)  
(ညွှန်အောင်၊ အတွင်းရေးမှူး)

မိတ္တူကို

- ပြည်ထောင်စုဝန်ကြီးရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
- ညွှန်ကြားရေးမှူးချုပ်ရုံး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန
- ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံး၊ စားသုံးသူရေးရာဌာန
- တိုင်းဒေသကြီးနှင့်ပြည်နယ် ဦးစီးမှူးရုံးများ
- လက်ခံစာတွဲ
- မျှောစာတွဲ

၁။ စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်

လုပ်ငန်းတာဝန်များ

၁။ စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းပါသည် -

- (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ ဥက္ကဋ္ဌ  
တာဝန်ပေးအပ်သူ
- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်  
မှတာဝန်ပေးအပ်သော ဌာနဆိုင်ရာကိုယ်စားလှယ်များ
- (ဂ) စားသုံးသူကိုယ်စားလှယ် အဖွဲ့ဝင်
- (ဃ) စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ် အဖွဲ့ဝင်
- (င) ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဝင်
- (စ) စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ် အဖွဲ့ဝင်
- (ဆ) လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ် အဖွဲ့ဝင်
- (ဇ) ဥက္ကဋ္ဌမှ လိုအပ်ချက်အရ ထပ်မံထည့်သွင်း အဖွဲ့ဝင်  
ဖွဲ့စည်းမည့် ကိုယ်စားလှယ်များ
- (ဈ) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စားသုံးသူရေးရာ အတွင်းရေးမှူး  
ဌာနမှတာဝန်ပေးအပ်သည့် ကိုယ်စားလှယ်အရာရှိ

၂။ စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) စားသုံးသူတိုင်ကြားမှုများအား တိုင်ကြားမှုပုံစံနှင့်အညီ တိုင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊
- (ခ) စားသုံးသူ တိုင်ကြားမှုအပေါ် လက်ခံဆောင်ရွက်ပေးခြင်း နှင့် ညှိနှိုင်းဖြေရှင်းပေးခြင်း၊
- (ဂ) စားသုံးသူတိုင်ကြားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများသည် စားသုံးသူ အပေါ် အမှန်တကယ် ထိခိုက်နစ်နာမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးခြင်း၊

- (ဃ) အငြင်းပွားသူအချင်းချင်း သဘောတူညီမှုရရှိရေးအတွက် အကြံဉာဏ်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
- (င) စားသုံးသူအငြင်းပွားမှုစုံစမ်းစစ်ဆေးရာတွင် ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခြင်း၊
- (စ) ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများသည် စားသုံးသူအား ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေပါက သင့်လျော်သော အရေးယူဆောင်ရွက်မှု ပြုလုပ်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအား ဆက်လက်ပေးပို့ဆောင်ရွက်ခြင်း၊
- (ဆ) တိုင်ကြားသူ၏ ပုဂ္ဂိုလ်ရေးရာသတင်းအချက်အလက်နှင့် တိုင်ကြားမှုဆိုင်ရာ သတင်းအချက်အလက်တို့ကို လျှို့ဝှက်စွာထိန်းသိမ်းထားရှိခြင်း၊
- (ဇ) အငြင်းပွားတိုင်ကြားမှုအား တိုင်ကြားသူမှ ပြန်လည်ရုပ်သိမ်းပါက ပြန်လည် ရုပ်သိမ်းသည့် အကြောင်းအရာ အချက်အလက်များကို မှတ်တမ်းတင်ထားရှိခြင်း၊
- (ဈ) စားသုံးသူတိုင်ကြားဆက်သွယ်နိုင်သည့် နည်းလမ်းများကို အများပြည်သူ သိရှိစေရန် သတင်းအချက်အလက်များထုတ်ပြန်ကြေညာခြင်း၊
- (ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ညွှန်ကြားချက် နှင့် ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း။

၂။ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်  
လုပ်ငန်းတာဝန်များ

၁။ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်း  
ပါသည်-

- (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ ဥက္ကဋ္ဌ  
တာဝန်ပေးအပ်သူ
- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်  
မှတာဝန်ပေးအပ်သော ဌာနဆိုင်ရာကိုယ်စားလှယ်များ
- (ဂ) စားသုံးသူကိုယ်စားလှယ် အဖွဲ့ဝင်
- (ဃ) စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ် အဖွဲ့ဝင်
- (င) ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဝင်
- (စ) စက်မှုဇုန်များမှ ကိုယ်စားလှယ် အဖွဲ့ဝင်
- (ဆ) စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှကိုယ်စားလှယ် အဖွဲ့ဝင်
- (ဇ) လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များမှကိုယ်စားလှယ် အဖွဲ့ဝင်
- (ဈ) ဥက္ကဋ္ဌမှ လိုအပ်ချက်အရ ထပ်မံထည့်သွင်း အဖွဲ့ဝင်  
ဖွဲ့စည်းမည့် ကိုယ်စားလှယ်
- (ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူရေးရာ အတွင်းရေးမှူး  
ဌာနမှတာဝန်ပေးအပ်သည့် ကိုယ်စားလှယ်အရာရှိ

၂။ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ  
အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) ပြည်တွင်းမှထုတ်လုပ်သောကုန်စည်များနှင့် ပြည်ပမှ ဝင်ရောက်လာသော ကုန်  
စည်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်း၊
- (ခ) ပြည်တွင်းဈေးကွက်အတွင်းရှိ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်  
ဆောင်မှုများတွေ့ရှိသည်ဟု သတင်းရရှိပါက မှန်ကန်မှုရှိ၊ မရှိ ကွင်းဆင်း လေ့လာ  
စစ်ဆေးခြင်းနှင့် စစ်ဆေးစဉ်ကာလအတွင်း လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်

သို့မဟုတ် ဝန်ဆောင်မှုများအား ဆက်လက်ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန် သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်း မပြုစေရန် ကန့်သတ် ထိန်းချုပ်ခြင်း၊

- (ဂ) လုံခြုံစိတ်ချရမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်ရန်အတွက် သတင်းအချက်အလက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ အစီရင်ခံစာ တင်ပြခြင်း၊
- (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို သက်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေးအတွက် ကြီးကြပ်စစ်ဆေးခြင်း၊
- (င) လုံခြုံစိတ်ချရမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များအား ဖြန့်ဝေပေးခြင်း၊
- (စ) လုံခြုံစိတ်ချရမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို စားသုံးသူအနေဖြင့် မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင်စေရန် အကြံဉာဏ်ပေးခြင်း၊
- (ဆ) ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းမည့် သို့မဟုတ် ပိတ်ပင်မည့် ကုန်စည်များအတွက် သတိပေးထုတ်ပြန်ကြေညာခြင်း လုပ်ငန်းစဉ်များအား တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးခြင်း၊
- (ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ညွှန်ကြားချက်နှင့် ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း။